



1 အခွန်

(1) နေထိုင်မှု နှင့် အခွန်

ဂျပန်နိုင်ငံတွင် ဘနှစ်အထက်နေထိုင်သူများသည် နိုင်ငံခြားသားများဖြစ်လျှင်လည်းပဲ ပုံမှန်ဝင်ငွေ ရှိသူဖြစ်ပါက ဂျပန်လူမျိုးများနည်းတူ အခွန်ဆောင်ရန်တာဝန်ရှိသည်။ ရှေးဦးစွာ ဂျပန်နိုင်ငံ၏ အခွန်စနစ်ပုံစံကို မှတ်သားကြပါစို့။

(2) အခွန်အမျိုးအစား

ဂျပန်နိုင်ငံ၏ အခွန်အမျိုးအစားများကို ခွဲခြားလျှင် နိုင်ငံကို ပေးဆောင်ရသော "နိုင်ငံအခွန်" နှင့် ခရိုင်၊ မြို့နယ်များတွင် ပေးဆောင်ရသော "ဒေသအခွန်" ဟူ၍ ရှိသည်။ နိုင်ငံအခွန်၏ အဓိကအခွန်အမျိုးအစားမှာ ဝင်ငွေခွန် ဖြစ်ပြီး၊ နေထိုင်မှုအခွန် နှင့် မော်တော်ယာဉ်အခွန် စသည်တို့မှာ ခရိုင်၊ မြို့နယ်တွင် ပေးဆောင်ရသော အခွန်များဖြစ်သည်။ ထို့အပြင် နိုင်ငံအခွန်နှင့် ဒေသအခွန် အသီးသီးသည် တိုက်ရိုက်ခွန် နှင့် သွယ်ဝိုက်ခွန် ဟူ၍ခွဲခြားပြီး ဝင်ငွေခွန်နှင့် နေထိုင်မှုအခွန် စသည်တို့သည် တိုက်ရိုက်ခွန်များဖြစ်ပြီး ဈေးဝယ်ခွန်စသည်တို့သည် သွယ်ဝိုက်ခွန်များဖြစ်သည်။

		တိုက်ရိုက်ခွန်	သွယ်ဝိုက်ခွန်
နိုင်ငံကိုပေးဆောင်ရသော အခွန်		ဝင်ငွေခွန်၊ ကော်ပိုရိတ်ခွန်၊ အမွေဆက်ခံခွန်၊ အလှူလက်ဆောင်ခွန် စသည်	သုံးစွဲခွန်၊ အရက်ခွန်၊ စီးကရက်ခွန်၊ အကောက်ခွန်၊ တံဆိပ်ခေါင်းခွန် စသည်
ဒေသဆိုင်ရာ အခွန်	ခရိုင်၊ မြို့နယ်ခွန်	ခရိုင်နေထိုင်မှုခွန်၊ လုပ်ငန်းခွန်၊ မော်တော်ယာဉ်ခွန် စသည်	ဒေသဆိုင်ရာသုံးစွဲခွန်၊ ခရိုင်မြို့နယ်စီးကရက်ခွန်၊ ဂေါက်ကွင်းအသုံးပြုခွန်စသည်
	မြို့၊ ရွာခွန်	မြို့နယ်နေထိုင်ခွန်၊ မရွေ့မပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်းများခွန်၊ အပေါ့စား မော်တော်ယာဉ်ခွန် စသည်	မြို့ရွာ စီးကရက်ခွန်၊ ရေနှေးစိမ်ခွန်



2 နိုင်ငံကိုပေးဆောင်ရသောအခွန်

နိုင်ငံကိုပေးဆောင်ရသောအခွန်ကို နိုင်ငံအခွန် ဟုခေါ်သည်။ ဝင်ငွေခွန်နှင့် ဈေးဝယ်ခွန်များပါဝင်သည်။

2-1 ဝင်ငွေခွန်

(1) ဝင်ငွေခွန်ဆိုသည်မှာ

ဝင်ငွေခွန်သည် ယင်းနှစ်၏ ဇန်နဝါရီလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ သင်ရရှိခဲ့သော ဝင်ငွေစုစုပေါင်းပေါ်တွင် ထမ်းဆောင်ရသော အခွန်ဖြစ်ပြီး လာမည့်နှစ်၏ ဖေဖော်ဝါရီလ ၁ရက်နေ့မှ မတ်လ ၁၅ရက်အတွင်း နောက်ဆုံး ဝင်ငွေအကြောင်းကြားလွှာ ([\(၂\) ဝင်ငွေအကြောင်းကြားလွှာ ရည်ညွှန်း](#)) ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံခြားသားများတွင် ပြည်တွင်း၌ နေထိုင်သူများနှင့် မနေထိုင်သူများ၏ အခွန်ကောက်ခံမှု ပမာဏနှင့် အခွန်နှုန်းထားများ ကွားခြားသည်။

•နေထိုင်သူများနှင့် မနေထိုင်သူများ

“နေထိုင်သူများ” ဆိုသည်မှာ ဂျပန်နိုင်ငံတွင် နေရပ်လိပ်စာရှိပြီး ယခုအချိန်အထိ ဆက်တိုက် ၁နှစ်အထက် နေထိုင်ခဲ့သူများဖြစ်ပြီး အခြေခံသဘောတရားအရ ဝင်ငွေပေါ်မူတည်ပြီး သာမန်ဂျပန်လူမျိုးများနှင့် တူညီသော အခွန်နှုန်းထားများ ထမ်းဆောင်ရမည်။

“မနေထိုင်သူများ” ဆိုသည်မှာ အခြေချနေထိုင်သူ မဟုတ်သောသူကို ဆိုလိုပြီး အခြေခံသဘောတရားအရ ဝင်ငွေ၏ ၂၀%ကို အခွန်အဖြစ် ထမ်းဆောင်ရမည်။

•အခွန်ထမ်းဆောင်ပုံ နည်းလမ်းများ (ဝင်ငွေအကြောင်းကြားခြင်းနှင့် အခွန်ကိုယ်စားပေးဆောင်ခြင်း)

အရောင်းအဝယ် စီးပွားရေးလုပ်ငန်းသူများ စသည်တို့သည် မိမိ၏ ဝင်ငွေပမာဏ၊ လိုအပ်သော အသုံးစရိတ် အခွန်ပမာဏ စသည်တို့ကို တွက်ချက်ပြီး တိုက်ရိုက်၊ အခွန်ဌာနတွင် အကြောင်းကြားရသည်။ ဤသည်ကို ဝင်ငွေအကြောင်းကြားခြင်းဟု ခေါ်သည်။

ဤတွင် လခစားဝန်ထမ်းများကဲ့သို့ ကုမ္ပဏီမှ လစာနှင့် အပိုဆုကြေးစသည်တို့ကို ရရှိနေသူများ (လစာဝင်ငွေရရှိသူများ) အတွက် ဝင်ငွေအကြောင်းကြားရန်မလိုပါ။ ကုမ္ပဏီမှ လစဉ် အလိုအလျောက် လစာမှ ဝင်ငွေခွန်ကို နှုတ်ပြီးဖြစ်၍ မိမိမှ အခွန်ထမ်းဆောင်ရန် မလိုတော့ပေ။ ဤသည်ကို အခွန်ကိုယ်စားပေးဆောင်ခြင်းဟု ခေါ်သည်။



2 နိုင်ငံကိုပေးဆောင်ရသောအခွန်

(2) ဝင်ငွေအကြောင်းကြားခြင်း

•ဝင်ငွေအကြောင်းကြားခြင်းဆိုသည်မှာ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်း စသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသူများသည် ယခင်နှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့ထိ ၁နှစ်တာအတွင်း ရရှိခဲ့သော အသားတင်ဝင်ငွေစုစုပေါင်းကို တွက်ချက်ပြီး ယင်းပမာဏအပေါ် မူတည်ကာ အခွန်ပမာဏကို တွက်ထုတ်ပြီး ဝင်ငွေအကြောင်းကြားခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သော်လည်း လစာဝင်ငွေရသူများ၏ အများစုသည် လုပ်ဆောင်ရန်မလိုပေ။

သို့သော် လစာဝင်ငွေရသူများထဲတွင် အောက်ဖော်ပြပါအခြေအနေတွင် ဝင်ငွေအကြောင်းကြား ရမည်ဖြစ်သည်။

•တစ်နှစ်၏ လစာသည် ယန်း သန်း ၂၀ ကျော်လွန်သောအခြေအနေ

•လစာကို နေရာ ၂ခုအထက်မှ ရရှိနေသောအခြေအနေ

စသဖြင့်

ထို့အပြင် နေထိုင်ခွင့်အမျိုးအစားပြောင်းခြင်း၊ နေထိုင်ခွင့်သက်တမ်းတိုးခြင်း စသည့် အခြေအနေတို့တွင် ဝင်ငွေအကြောင်းကြားစာမိတ္တူသည် မရှိမဖြစ် လိုအပ်လေ့ရှိသဖြင့် သေချာစွာ သိမ်းဆည်းကြပါစို့။

※မိခင်နိုင်ငံတွင် မှီခိုသူများရှိပါက ယင်းအတွက် အခွန်ကင်းလွတ်ခွင့် ရရှိနိုင်သောကြောင့် လစာဝင်ငွေရရှိသူများသည်လည်းပဲ ယင်းအခွန်ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင်ပြီး ပေးဆောင်ထားသော အခွန်များကို ပြန်လည်တောင်းခံနိုင်သည်။

(ရည်ညွှန်း) ဟမမတ်ဆုမြို့နယ် URL

<https://www.city.hamamatsu.shizuoka.jp/hamaj/index.html> (ဂျပန်ဘာသာစကား)

<https://www.city.hamamatsu.shizuoka.jp/hamapo/index.html> (ပေါ်တူဂီဘာသာစကား)

<https://www.city.hamamatsu.shizuoka.jp/hamaEng/index.html> (အင်္ဂလိပ်ဘာသာစကား)





● ဝင်ငွေအကြောင်းကြားရာတွင် မရှိမဖြစ်လိုအပ်ချက်များ

လိုအပ်သောစာရွက်စာတမ်းများ	လျှောက်ထားရန်နေရာ	အချိန်အတိုင်းအတာ	ကုန်ကျငွေ
1 ဝင်ငွေအကြောင်းကြားစာပုံစံ (အခွန်ရုံးတွင် ထားရှိသည်) 2 ယခင်နှစ် ဝင်ငွေကိုဖော်ပြသော သက်သေအထောက်အထား (အခွန်ကိုယ်စားပေးဆောင်ခြင်းထောက်ခံစာ နှင့် အခွန်ပေးဆောင်ကြောင်းထောက်ခံစာများ) 3 မိမိ၏ ကိုယ်ရေးအချက်အလက်ကတ်ပြား (နေထိုင်ခွင့်ကတ်ပြား၊ အထူးရာသက်ပန်နေထိုင်ခွင့်ထောက်ခံစာ စသည်) 4 မှီခိုသူအခွန်ကင်းလွတ်ခွင့်တွင် လိုအပ်သောအရာများ (မိခင်နိုင်ငံတွင်းရှိ မှီခိုသူများ၏ မွေးစာရင်းစာရွက်စာတမ်း နှင့် ငွေလွှဲပို့အထောက်အထားစသည်) 5 အာမခံကြေးကင်းလွတ်ခွင့်တွင် လိုအပ်သောအချက်များ (အာမခံကင်းလွတ်ခွင့် အထောက်အထားစာရွက်စာတမ်း) 6 လက်မှတ် တံဆိပ်တုံး (သို့မဟုတ်) လက်မှတ်စသည်	အခွန်ရုံး	ယင်းနှစ်၏ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ မတ်လ ၁၅ရက်နေ့ထိ	အခမဲ့



2 နိုင်ငံကိုပေးဆောင်ရသောအခွန်

(3) အခွန်ကိုယ်စားပေးဆောင်ခြင်း နှင့် အခွန်ကိုယ်စားပေးဆောင်ခြင်းထောက်ခံစာ

ကုမ္ပဏီမှ လစာပေးချိန်တွင် ၎င်းဝင်ငွေနှင့် ကိုက်ညီသော ဝင်ငွေခွန်ကို နှုတ်ပြီး၊ ၎င်းဝင်ငွေခွန်ကို နိုင်ငံသို့ ပေးဆောင်ခြင်းကို အခွန်ကိုယ်စားပေးဆောင်ခြင်းဟုခေါ်သည်။ သင်၏ အလုပ်နေရာမှတစ်ဆင့် ဇန်နဝါရီလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ရသောလစာ၏ စုစုပေါင်းနှင့် ကြိုတင်ထမ်းဆောင်ထားသော ဝင်ငွေခွန်ပမာဏသည်ကို မှတ်တမ်းတင်ရေးထားသော အရာကို အခွန်ကိုယ်စားပေးဆောင်ခြင်းထောက်ခံစာဟု ခေါ်သည်။ လာမည့်နှစ် ၁လပိုင်းဝန်းကျင်တွင် အလုပ်မှ ဤထောက်ခံစာကို သင့်ထံသို့ တိုက်ရိုက်ပေးအပ်မည်ဖြစ်သည်။

အခွန်ကိုယ်စားပေးဆောင်ခြင်းထောက်ခံစာသည် သင်၏ လစာဝင်ငွေစသည်ကို ဖော်ပြသော အရေးကြီး စာရွက်စာတမ်းဖြစ်ပြီး နေထိုင်ခွင့်သက်တမ်းတိုးခြင်း စသည့် အချိန်တို့တွင် မရှိမဖြစ်လိုအပ်သော စာရွက်စာတမ်းများဖြစ်သည်။ သေချာစွာ သိမ်းဆည်းထားကြပါစို့။

ဘာသာစကားစုံ လူနေမှု အချက်အလက်



L အခွန်

▲ အခွန်၏ ထိပ်သို့

လစာဝင်ငွေကြိုတင်ဖြတ်တောက်ပုံစံ

နမူနာ

平成18年分 給与所得の源泉徴収票

支払を受ける者		住所又は居所		氏名		(受給者番号)		氏名 (フリガナ)		名 (役職名)	
種別	支払金額	給与所得控除後の金額		所得控除の額の合計額		源泉徴収税額					
給料・賞与	内 千 円	千 円		千 円		千 円		内 千 円		千 円	
控除対象配偶者の有無等		配偶者特別控除の額		扶養親族の数 (配偶者を除く)		障害者の数 (本人を除く)		社会保険料等の金額		生命保険料の控除額	
有 無	従者 従無	千 円	特 定	老 人	そ の 他	特 別	其 他	千 円	千 円	千 円	千 円
人	人	人	人	人	人	人	人	円	円	円	円
(摘要) 年調定率控除額		円		国民年金保険料等の金額		円		配偶者の合計所得		千 円	
								個人年金保険料の金額		千 円	
								長期損害保険料の金額		千 円	
未成年者	乙 本人が障害者 特別 その他	寡 一 般	離 別 夫	寡 夫	勤 労 学 生	死 亡 退 職	災 害 者	外 国 人	中 途 社 会 退 職	受 給 者 生 年 月 日	明 大 昭 平 年 月 日
									18		
支払者		住所(居所)又は所在地		氏名又は称		(電話)					

(受給者交付用) 01





2 နိုင်ငံကိုပေးဆောင်ရသောအခွန်

(4) နှစ်ကုန် အခွန်ညှိနှိုင်းပြုပြင်ခြင်း

• နှစ်ကုန်အခွန်ညှိနှိုင်းပြုပြင်ခြင်း ဆိုသည်မှာ

တစ်နှစ်တာကာလ၏ ဝင်ငွေလစာစုစုပေါင်းပမာဏတွင် ထမ်းဆောင်ရသော ဝင်ငွေခွန်ပမာဏနှင့် လစဉ်ဝင်ငွေစသည်တို့မှ ကြိုတင်ဖြတ်တောက်ထမ်းဆောင်ခဲ့သော အခွန်ပမာဏစုစုပေါင်းနှင့် မကိုက်ညီသည်မှာ ပုံမှန်ဖြစ်သည်။ ဤတွင် ယင်းနှစ်၏ နောက်ဆုံးလစာကို ပေးအပ်သောအခါတွင် ယင်းအခွန်ကွာဟမှုတွက်ချက်ခြင်းများကို နှစ်ကုန်အခွန်ညှိနှိုင်းပြုပြင်ခြင်းဟုခေါ်ပြီး အလုပ်လုပ်နေသော လုပ်ငန်းနေရာမှ တာဝန်ယူလုပ်ဆောင်ပေးသည်။

အကယ်၍ နှစ်ကုန်အခွန်ညှိနှိုင်းပြုပြင်ခြင်းလုပ်ငန်းကို ဦးစားကာလ ၃၁ ရက်နေ့ထိ ကာလအတွင်း ကလေးမွေးဖွားခြင်း၊ အာမခံဝင်ခြင်း အခြေအနေများတွင် နောက်လာမည့်နှစ်၏ ဇန်နဝါရီလ ၃၁ ရက်နေ့ထိ နှစ်ကုန်အခွန်ညှိနှိုင်းပြုပြင်ခြင်းအတွက် ပြန်လည်ပြုပြင်မှု ပြုလုပ်နိုင်သည်။

• အခွန်ပြန်အမ်းခြင်း

ပမာဏများပြားသော ဆေးကုသစရိတ်များကုန်ကျခြင်း၊ ကလေးမွေးဖွား၍ မှီခိုသူဦးရေတိုးပွားလာခြင်း၊ တစ်နှစ်တာကာလ၏ ဝင်ငွေမှာ အချိန်ပိုင်းအလုပ်အဆင့်ဖြစ်သောကြောင့် နည်းပါးခဲ့ခြင်း စသောအခြေအနေများကို ကြုံတွေ့ခဲ့သူများသည် လုပ်ငန်းဝင်ငွေရရှိသူများ ဖြစ်သော်လည်း အခွန်ရုံးတွင် အခွန်ကြေးညာလျှောက်ထားလျှင် လွန်ခဲ့သည့် ၅ နှစ်မှ စ၍ ထမ်းဆောင်ခဲ့သော အခွန်များ၏ တစ်စိတ်တစ်ပိုင်းကို ပြန်အမ်းငွေအဖြစ် ရရှိနိုင်သည်။



2 နိုင်ငံကိုပေးဆောင်ရသောအခွန်

2-2 သုံးစွဲခွန်

သုံးစွဲခွန်ဟူသည် ဆူပါမားကတ်ဈေးများ စသည်တို့တွင် ဈေးဝယ်ခြင်းမှ စ၍ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အပေါ်တွင် ကောက်ခံသောအခွန်ဖြစ်သည်။ အခွန်နှုန်းထားသည် ၈% (၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ အနေအထား) ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြထားသော ဈေးနှုန်း (တန်ဖိုး)သည် ပစ္စည်း၊ ဝန်ဆောင်မှုများတွင် သုံးစွဲခွန် ပါဝင်သည့်ပုံစံနှင့် မပါဝင်သေးသည့်ပုံစံ နှစ်မျိုးစလုံးရှိသည်။

သို့သော် အောက်ဖော်ပြပါ အရောင်းအဝယ်များအပေါ် အခွန်ကောက်ခံခြင်းမရှိပါ။

- အိမ်ငှားခ
- အုပ်ချုပ်မှုဆိုင်ရာ ကုန်ကျစရိတ်
- ပြုစုစောင့်ရှောက်မှုအာမခံဝန်ဆောင်မှု၊ လူမှုဖူလုံရေးလုပ်ငန်းစသည်
- သတ်မှတ်ထားသော ကျောင်းလခ၊ ကျောင်းဝင်ကြေး၊ ကျောင်းဝင်ခွင့်ဖြေဆိုခ၊ ကျောင်းအဆောက်အဦထိန်းသိမ်းခ စသဖြင့်



3 ဒေသအခွန်


ဒေသအခွန်ဆိုသည်မှာ သင်၏ ယခင်နှစ် ဝင်ငွေအပေါ်မူတည်၍ တွက်ချက်ထားသော

အခွန်ပမာဏကို ဇန်နဝါရီလ ၁ရက်နေ့တွင် သင်လက်ရှိ နေထိုင်သော ခရိုင်၊ မြို့နယ်တွင် ထမ်းဆောင်ရသော အခွန်ဖြစ်ပြီး၊ နေထိုင်မှုအခွန်နှင့် မရွေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှုပစ္စည်းခွန်၊ ဧပြီလ ၁ရက်နေ့ လက်ဝယ်ပိုင်ဆိုင်သူမှ ပေးဆောင်ရသော မော်တော်ယာဉ်ခွန် စသည်တို့ပါဝင်သည်။

3-1 နေထိုင်မှုအခွန်

(1) နေထိုင်မှုအခွန်ဆိုသည်မှာ

နေထိုင်မှုအခွန်ဟူသည် သင်နေထိုင်လျက်ရှိသော ဒေသ၏ "နေထိုင်သူ" အဖြစ် နေထိုင်လျက် ရှိသည့် အတွက် နေထိုင်ရန်အတွက် ကျခံရသော ကုန်ကျစရိတ်ကဲ့သို့ဖြစ်သည်။ နေထိုင်မှုအခွန်သည် အညီအမျှခွဲခြမ်းခြင်း နှင့် ဝင်ငွေအချိုးကျပေးခြင်းမှ ဖြစ်တည်သည်။



※တို့ကိုမြို့တော်၏ ၂၃ဒေသ၏ အခွန်အခြေအနေသည် အခွန်၂မျိုး "အထူးဒေသနေထိုင်မှုအခွန်" နှင့် "မြို့တော်နေထိုင်မှုအခွန်" တို့ကို ပေါင်းစပ်ထားသော နေထိုင်မှုအခွန်ဟုခေါ်သည်။ အခြားသော ဒေသများ၏ အခွန်အခြေအနေသည် အခွန်၂မျိုး "ခရိုင်နေထိုင်မှုအခွန်" နှင့် "မြို့နယ်နေထိုင်မှုအခွန်" တို့ကို ပေါင်းစပ်ထားသော နေထိုင်မှုအခွန်ဟုခေါ်သည်။

ဘာသာစကားစုံ လူနေမှု အချက်အလက်



L အခွန်

▣ အခွန်၏ ထိပ်သို့

(2) နေထိုင်မှုအခွန် အကြောင်းကြားခြင်း

မြို့ရွာအတွင်းတွင် လိပ်စာရှိသော သူသည် အခြေခံအားဖြင့် ၎င်းနှစ်၏ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ မတ်လ ၁၅ရက်နေ့အထိ သက်ဆိုင်ရာ ရုံးဌာနတွင် နေထိုင်မှုအခွန် အကြောင်းကြားစာကို တင်ပြလျှောက်ထားရမည် ဖြစ်သည်။ သို့သော် အောက်ပါပုဂ္ဂိုလ်တို့သည် အကြောင်းကြားရန်မလိုပေ။

- လစာဝင်ငွေရရှိသူ၊ ပင်စင်ဝင်ငွေရရှိသူ၊ ယခင်နှစ်အတွင်းတွင် လစာနှင့် ပင်စင်အပြင် အခြားဝင်ငွေမရှိခဲ့သူ
- အခွန်ဌာနသို့ ဝင်ငွေအကြောင်းကြားထားခဲ့သူ
- အထူးသဖြင့် မြို့နယ်၏ ဥပဒေများအရ သတ်မှတ်ထားသောသူ

(3) နေထိုင်မှုအခွန် ထမ်းဆောင်ပုံနည်းလမ်းများ (အထူးကောက်ခံခြင်း နှင့် သာမန်ကောက်ခံခြင်း)

နေထိုင်မှုအခွန်ကို ထမ်းဆောင်ရာတွင် အထူးကောက်ခံခြင်း နှင့် သာမန်ကောက်ခံခြင်း ဟူ၍ အမျိုးအစား ၂မျိုးရှိသည်။

အထူးကောက်ခံခြင်း	လစာမှ ကြိုတင်ကောက်ခံခြင်းဖြင့် ထမ်းဆောင်သောနည်းလမ်းဖြစ်ပြီး လစာဝင်ငွေရရှိသူ၏ အလုပ်ခွင်မှ လစဉ် လစာငွေထဲမှ အခွန်ပမာဏကို နှုတ်ထားပြီး ၎င်းကိုစုပေါင်းကာ လစဉ်အခွန်ပမာဏကို နောက်လ၏ ၁၀ရက်နေ့ မတိုင်မှီ ပေးသွင်းခြင်း။
သာမန်ကောက်ခံခြင်း	ကိုယ်ပိုင်လုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်း စသည့် လုပ်ကိုင်သူများသည် ဖွန်လတွင် မြို့နယ်ရုံးများမှ ထုတ်ပေးသော အခွန်ထမ်းဆောင်ခြင်း အသိပေးစာဖြင့် တစ်နှစ်လျှင် လေးကြိမ်ခွဲပြီး ထမ်းဆောင်နိုင်သည်။ အခွန်ထမ်းဆောင်ခြင်းသည် အနီးဆုံး ဘဏ်၊ စာတိုက် စသည်တို့တွင် ပေးသွင်းနိုင်သည်။ ထို့အပြင် ဘဏ်နှင့် စာတိုက် အကောင့်စာရင်းများမှ နှုတ်ယူဖြတ်တောက်ခြင်း (အလိုအလျောက် ပေးသွင်းခြင်း) ဖြင့်လည်းထမ်းဆောင်နိုင်သည်။



4 မော်တော်ယာဉ်ခွန် နှင့် အပေါ့စားမော်တော်ယာဉ်ခွန်

4-1 မော်တော်ယာဉ်ခွန်

မော်တော်ယာဉ်ခွန်သည် နှစ်စဉ် ဧပြီလ ၁ရက်နေ့ လက်ဝယ်ရှိ၊ မော်တော်ယာဉ်ကို ပိုင်ဆိုင်ထားသူမှ ထမ်းဆောင်ရသော အခွန်ဖြစ်သည်။ ခရိုင်ရုံးမှ အခွန်ထမ်းဆောင်ရန် အသိပေးအကြောင်းကြားစာ ရရှိချိန်တွင် အခွန်ထမ်းဆောင်ချိန်ကာလအတွင်းတွင် ဘဏ်နှင့် စာတိုက်စသည်တို့တွင် ပေးသွင်းနိုင်သည်။

4-2 အပေါ့စားမော်တော်ယာဉ်ခွန်

အပေါ့စားမော်တော်ယာဉ်ခွန်သည် နှစ်စဉ်ဧပြီလ ၁ရက်နေ့ လက်ဝယ်ရှိ၊ စက်တပ်စက်ဘီးများ၊ အသေးစားစက်တပ်ယာဉ်ငယ်များ၊ အပေါ့စားမော်တော်ကားများ၊ ဘီး ၂ဘီးပါ အသေးစား မော်တော်ကားများ စသည်တို့၏ ယာဉ်ပိုင်ရှင်များက ပေးဆောင်ရသော အခွန်ဖြစ်သည်။ မြို့နယ်ရုံးမှ အခွန်ထမ်းဆောင်ရန် အသိပေးအကြောင်းကြားစာ ရရှိချိန်တွင် အခွန်ထမ်းဆောင်ရမည့် ကာလအတွင်းတွင် ဘဏ်နှင့် စာတိုက်စသည်တို့တွင် ပေးသွင်းနိုင်သည်။

4-3 အခြားသောအခွန်များ

မော်တော်ယာဉ်နှင့် ဆက်စပ်သော အခွန်အဖြစ် မော်တော်ယာဉ်ခွန်၊ အပေါ့စားမော်တော်ယာဉ်ခွန် စသည်တို့၏ ဒေသအခွန်အပြင် နိုင်ငံသို့ပေးဆောင်ရသော အခွန်အဖြစ် မော်တော်ယာဉ် အလေးချိန်ခွန်လည်းရှိပါသည်။

4-4 မှတ်ပုံတင်ခြင်း

မော်တော်ယာဉ်ခွန်၊ အပေါ့စားမော်တော်ယာဉ်ခွန်သည် ဧပြီလ ၁ရက်နေ့တွင် လက်ဝယ်ပိုင်ဆိုင်သူမှ ပေးဆောင်ရပါသည်။ သင်ပိုင်ဆိုင်သော မော်တော်ယာဉ်၊ အပေါ့စားမော်တော်ယာဉ်ကို အခြားလူသို့ လွှဲပြောင်းပေးသည့်အခါ၊ ဖျက်သိမ်းယာဉ်အဖြစ် ပြုလုပ်သည့်အခါ၊ ထို့အပြင် ခိုးယူခံရသည့်အခါ စသည်တို့တွင် အနီးဆုံး သယ်ယူပို့ဆောင်ရေးရုံးခွဲတွင် အမည်ပြောင်းခြင်း နှင့် ယာဉ်ဖျက်သိမ်းခြင်းမှတ်ပုံတင်တို့ကို မလုပ်မဖြစ် ပြုလုပ်ရမည်။ အမည်ပြောင်းခြင်း၊ ယာဉ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများကို မပြုလုပ်လျှင် ဆက်လက်၍ သင်အခွန်ပေးနေရမည် ဖြစ်သည်။


ဘာသာစကားစုံ လူနေမှု အချက်အလက်



L အခွန်

▲ အခွန်၏ ထိပ်သို့

မော်တော်ယာဉ်အမျိုးအစားများ နှင့် အခွန်ကောက်ခံသော အခွန်အမျိုးအစားများ



ရည်ညွှန်း။ ။ တိုက်ရိုက်မြို့တော်အခွန်ဌာန





5 အခွန်ထမ်းဆောင်ကြောင်းသက်သေခံစာ နှင့် ဝင်ငွေပြ အထောက်အထားစာရွက်များ

နေထိုင်ခွင့်အမျိုးအစားပြောင်းလဲခြင်း၊ ကလေးမူကြိုကျောင်းစတင်တက်ရောက်ချိန် ထို့အပြင် ဒေသအစိုးရပိုင်အိမ်ခန်းများတွင် နေထိုင်ရန် လျှောက်လွှာတင်သည့်အခါ စသည်တို့တွင် ဝင်ငွေကို အထောက်အထားအပေါ် မူတည်ပြီး အခွန်ထမ်းဆောင်ကြောင်းသက်သေခံစာ၊ ဝင်ငွေအထောက်အထားပြ စာရွက်စာတမ်းတို့သည် မဖြစ်မရှိ လိုအပ်လေ့ရှိသည်။ ယင်းအထောက်အထားစာရွက်စာတမ်းများ လိုအပ်ပါက

ဇန်နဝါရီလ ၁ရက်နေ့တွင် သင်နေထိုင်လျက်ရှိသော ဒေသ၏ မြို့နယ်ရုံးတွင် လျှောက်ထားပါ (ကုန်ကျစရိတ်ရှိပါသည်)။ ထို့အပြင် ဝင်ငွေစသည်တို့၏ အထောက်အထားစာရွက်စာတမ်းအဖြစ် ဝင်ငွေအကြောင်းကြားစာ၏ မိတ္တူ (2-1 (2) ရည်ညွှန်း) နှင့် အခွန်ကိုယ်စားပေးဆောင်ခြင်းထောက်ခံစာ (2-1 (3) ရည်ညွှန်း) ကိုလည်းပဲ အသုံးပြုနိုင်သည်။

5-1 နှစ်ထပ်အခွန်ထမ်းဆောင်ခြင်းမှ ကာကွယ်ခြင်း

ဂျပန်နိုင်ငံတွင် အလုပ်လုပ်၍ ရရှိသော ငွေကြေးအရင်းအနှီးကို အခြေခံ၍ မိမိနိုင်ငံတွင် စီးပွားရေး လုပ်ငန်းလုပ်ဆောင်ခြင်း၊ မြေယာဝယ်ယူခြင်းစသည့် အခြေအနေများလည်းရှိသည်။ ဤအခြေအနေတွင် မိခင်နိုင်ငံမှ များပြားလှသော အခွန်ပမာဏကို တောင်းခံ ခံရခြင်း (နှစ်ထပ်အခွန်ပေးဆောင်ရခြင်း) ဟုခေါ်သော အခြေအနေပေါ်ပေါက်လာလေ့ရှိသည်။ ထိုအချိန်တွင် ဂျပန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ စသည့်နိုင်ငံများ (အောက်ပါဇယားတွင် ဖော်ပြ) တို့အကြားတွင် ၂ထပ်အခွန်ထမ်းဆောင်ရခြင်းကို ကာကွယ်သော အခွန်အပြန်အလှန် နားလည်မှု ကတိကဝတ် သဘောတူညီမှုထားရှိပြီး ဂျပန်ပြည်တွင်းတွင် ရရှိသောဝင်ငွေအပေါ်အခွန်ထမ်းဆောင်ထားခြင်းကို အထောက်အထားပြခြင်းဖြင့် မိခင်နိုင်ငံသို့ ပြန်ရောက်ပြီးသည့်အခါ နှစ်ထပ်အခွန်ထမ်းဆောင်ခြင်းကို ကာကွယ်နိုင်သည်။

ဘာသာစကားစုံ လူနေမှု အချက်အလက်



L အခွန်

▲ အခွန်၏ ထိပ်သို့

အခွန်သဘောတူညီမှုစာချုပ်ချုပ်ဆိုထားသောနိုင်ငံ၊ ဒေသဇယား

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလလက်ရှိ

<p>အာရှ- အိုရှင်းနီးယား</p>	<p>အိန္ဒိယ အင်ဒိုနီးရှား ဩစတြေးလျား တောင်ကိုရီးယား စင်ကာပူ သီရိလင်္ကာ ထိုင်း တရုတ် နယူးဇီလန် ပါကစ္စတန် ဘင်္ဂလားဒေ့ရှ် ဖိလစ်ပိုင် ဖိလစ်ပိုင် ဘရူနိုင်း ဗီယက်နမ် ဟောင်ကောင် မလေးရှား ဆာမိုဝါ (※) မကာအို (※) ထိုင်ဝမ် (※※) (အခွန်ကြီးကြပ်ရေး နှစ်နိုင်ငံ ပူးပေါင်းလုပ် ဆောင်ရေးစာချုပ်သာ) ကွတ်ကျွန်းစု</p>	<p>ဥရောပ</p>	<p>(အခွန်ကြီးကြပ်ရေး နှစ်နိုင်ငံ ပူးပေါင်းလုပ် ဆောင်ရေးစာချုပ်သာ) အိုက်စလန် အာဘေးနီးယား အန်ဒိုလာ အက်စ်တိုးနီးယား ဆိုက်ပရပ်စ် ဂရိ ဂရင်းလန် ခရိုအေးရှား စိန့်.မာရီနို ဂျီဘရော်တာ ဖဲရိုးကျွန်းစု မာရှတာ မိုနာကို လီသူအေးနီးယား</p>	<p>မြောက် အမေရိက</p>	<p>အမေရိက ကနေဒါ</p>
	<p>တောင် အမေရိက၊ အလယ်ပိုင်း အမေရိက</p>			<p>ချီလီ ဘရာဇီး မက္ကဆီကို ပနားမား (※) ဘာဟားမား (※) ဘာမြူဒါကျွန်း (※) ကေးမန်းကျွန်း (※) ဗြိတိသျှ ဗားဂျင်း ကျွန်းစု (※)</p>	

ဘာသာစကားစုံ လူနေမှု အချက်အလက်



L အခွန်

▲ အခွန်၏ ထိပ်သို့

	<p>နာအူးရှူး နီဝေး မာရှယ်ကျွန်းစု</p>	<p>အာဖရိက</p>	<p>ဒီဂျစ် ဇမ်ဘီယာ တောင်အာဖရိက</p> <p>(အခွန်ကြီးကြပ်ရေး နှစ်နိုင်ငံ ပူးပေါင်းလုပ် ဆောင်ရေးစာချုပ်သာ)</p> <p>ယူဂန်ဒါ ဂါနာ ကင်မရွန်း စဲရှယ် စီနီဂေါ တူနီးရှား နိုက်ဂျေးရီးယား မောရစ်ရှ</p>	<p>ကာရေဗီယန် ဒေသ</p>	<p>(အခွန်ကြီးကြပ်ရေး နှစ်နိုင်ငံ ပူးပေါင်းလုပ် ဆောင်ရေးစာချုပ်သာ)</p> <p>အာဂျင်တီးနား အာရှဘာ အန်ဂိုလာ ဥရုဂွေး ကျူးရေကိုး ဂွတီမာလာ ကိုလံဘီယာ စိန့်ကပ် အန်နေဗီးစ် စိန့်ဗင့်ဆက်နှင့် ဂရက်နာဒိန်းကျွန်းစု စိန့်မာတင် စိန့်လူစီယာ တော့စ်စ် နှင့် ခိုင်းကော့စ်စ် ကျွန်းစု ဘာဘာဒွေစ်စ် ဘေးလီးစ်စ် မွန်ဆဲရတ်</p>
<p>ဥရောပ</p>	<p>အိုင်ယာလန် အင်္ဂလန် အီတလီ ဩစတြီးယား ဟော်လန် ဆွစ်ဇာလန် ဆွီဒင် စပိန် စလိုဘက်ကီးယား စလိုဘေးနီးယား ချက် ဒိန်းမတ်</p>				



ဘာသာစကားစုံ လူနေမှု အချက်အလက်



L အခွန်

▲ အခွန်၏ ထိပ်သို့

	ဂျာမနီ နော်ဝေ ဟန်ဂေရီ ဖင်လန် ပြင်သစ် ဘူဂေးရီးယား ဘယ်လ်ဂျီယံ ပေါ်တူဂီ ပိုလန် လာ့ဗီးယား လူဇင်ဘတ် ရူမေးနီးယား ဂန်းစီ (※) ဂျာစီ (※) မန်းကျွန်း (※) လစ်တန်စတိုင်း (※)	အရှေ့ အလယ်ပိုင်း	အာရပ်စော်ဘွားများ ပြည်ထောင်စု အစ္စရေး အိုမန် ကာတာ ကူဝိတ် ဆော်ဒီအာရေဗျ တူရကီ (အခွန်ကြီးကြပ်ရေး နှစ်နိုင်ငံ ပူးပေါင်းလုပ် ဆောင်ရေးစာချုပ်သာ) လက်ဘနွန်		
		ရုရှား၊ ယခင် ဆိုဗီယက် ပြည်ထောင်စု နိုင်ငံများ	အဇာဘိုင်ဂျန် အာမေးနီးယား ယူကရိန်း ဥဇဗက်ကစ်စတန် ကာဇက်စတန် ကာဂျစ်စတန် ဂျော်ဂျီယာ ဆလိုဗက်ကီးယား တာဂျစ်ကစ်စတန် တာခ်မန်နစ်စတန် ဘယ်လာရုစ် မော်ဒိုဗာ ရုရှား		

(၁၂၃ နိုင်ငံ၊ ဒေသ)

(※) သည်အခွန်နှင့် ပတ်သက်၍ အပြန်အလှန် သတင်းဖလှယ်ခြင်းသဘောတူညီချက်ကိုသာ အဓိကထားပြီး လုပ်ဆောင်နေခြင်းဖြစ်သည်။

(※※) ထိုင်ဝမ်နှင့်ပတ်သက်၍ Interchange Association (ဂျပန်ဘက်) နှင့် Association of East Asian Relations (ထိုင်ဝမ်ဘက်) တို့

အကြား အခွန်ဆိုင်ရာ ပုဂ္ဂလိကသဘောတူညီချက်နှင့် ထိုအကြောင်းအရာကို ဂျပန်ဘက်တွင် ကျင့်သုံးရန် ဥပဒေစည်းမျဉ်းများဖြင့်



ဘာသာစကားစုံ လူနေမှု အချက်အလက်



L အခွန်

▲ [အခွန်၏ ထိပ်သို့](#)

တစ်စုတစ်စည်းတည်းအနေဖြင့် အခွန် ကြီးကြပ်မှုသဘောတူစာချုပ်နှင့် အလားတူသည့် မူဘောင်ကိုထူထောင်ခဲ့သည်။ (ယခုအခါတွင် ထိုအသင်းများသည် Japan-Taiwan Exchange Association (ဂျပန်ဘက်)နှင့် Taiwan-Japan Relations Association (ထိုင်ဝမ်ဘက်) ဟု အသီးသီး အမည်ပြောင်းထားသည်။)

ရည်ညွှန်း။ ။ ဘဏ္ဍာရေးဝန်ကြီးဌာန

